


Hai Mu Luî?

ဘာမေတ္တာင့်လဲ





Âwa wazung
haî kut sui?
Sik túm jìk râ
matú sui.

အဖေ ပုဆိန် ဘာကြောင့်သွေးလဲကွယ်။
သစ်တုံးကြီးကို ခဲ့ဖိုကွယ်။





J

Sik túm pé lé
haî kut râ?
Wuì lhaî ralhum
tsuq râ.

သစ်တုံးကြီးကို ဘာလိုခဲ့လဲကွယ်၊
လျှောကလေးကို ဆောက်ဖိုကွယ်။



Wuī lhāī hāī mu
tsuq châ lhê?
Wuī làng ko jáng
ji châ lhê.

လှုကလေး ဘာကြောင့်ဆောက်လဲကွယ်၊
ပြစ်ကိုးရေတွေကိုးရင် စီးပို့ကွယ်။



Wui làng haî mu
kô lo lhê?

Mau mó wò luî
kô lo lhê.

မြစ်ရေ ဘက္ကာင့်ကြီးလဲကွယ်၊
ပုံးတွေချာလိုကွယ်။




Mau mó haî mu wo lo lhê?
Po hkyaq zô pé
lûm myìng mû,
Maú wo lhê.

ပိုးတွေ ဘကြောင့်ရှာရတယ်၊
ဖားတွေအော်လို့ ရှာရတယ်။




Po hkyaq zô pé haî mu myìng kô lhú?
Buì mó htân luî
mying é gâ.

ဖားတွေ ဘဏ္ဍာင့် အော်ရတယ်၊
နေပူလွှန်းလို့ အော်တာကွယ်။



Buì mó haî mu htan lhê lhú?
Mhut pé a jòq mû nghut lhê gâ.

နေက ဘာဇား၏ ပူလဲတွယ်၊
တိမ်တွေမရှိလို့ ပူတာတွယ်။



Mhut pé haî mu a jòq é lhú?
Lai dun müt luî
hpang byùq é gâ.

တိမ်တွေ ဘာကြောင့် မရှုလဲကွယ်၊
လေပြင်းတိုက်လိုကွယ်။



66

Laì dun haî mu lo é gâ?
Sik haq yòq gyó râ
matú nghut lhê gâ.

လေပြင်းလေးက ဘာကြောင့်တိုက်ရတယ်၊
ရှုက်ဟောင်းကြိုဖို့ကွဲယ်။



Sik haq haî mu yòq gyó lhê?
Mhan-haq dum nyún râ matú
yòq gyó lhê.


ရှက်ဟောင်းဘာကြောင့် ကြိလဲကွယ်
ရှက်နုလေးထွေ ထွာက်ဖို့ကွယ်။



Mhan-haq haî mu nyún htoq lhê?
Banbó bó râ matú
nyún htoq lhê.

ရှက်နဲ ဘကြောင့်ထွက်လဲကွယ်
ပန်းကလေးတွေပွင့်ဖို့ကွယ်။

Jc



JJ

Banbó haî mu bó lo lhê.

Gu-nú ho mû bó lo lhê.

Jong wâng hkaû má hô tô lhê.

ပန်းပွင့်လေးတွေ ဘာကြောင့်ပွင့်လဲက္ခာယ်၊

ပါးပါးစိုက်ပြီး ရေလောင်းပေးလိုက္ခာယ်၊

တိုကျောင်းတော်ကြီး လှဖိုက္ခာယ်။





ရိုင်ဝါး စာပေနှင့် ရီးရာယဉ်ကျေးမှုကော်မတီမှ ရေးသားပြစ္စသည်။

